

တပြေးညီ ဝန်ဆောင်မှု (Universal Service) မိတ်ဆက်

ဤ စာတမ်းတို့၏ ရည်ရွယ်ရင်းမှာ တပြေးညီ ဝန်ဆောင်မှုအား အကျဉ်းချုပ် မိတ်ဆက်ပေးရန် ဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာ ပေါ်ထွက်လာရန် ရည်ရွယ်ပြီး ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တပြေးညီ ဝန်ဆောင်မှု ရံပုံငွေ (Universal Service Fund) မတည်ရန်နှင့် ကနဦး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် တပြေးညီ ဝန်ဆောင်မှုဆိုသည်မှာ အဘယ်နည်း။

တစ်ပြေးညီ ဝန်ဆောင်မှုဆိုသည်မှာ တိုင်းပြည်တစ်ခုအတွင်းရှိ မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုခွင့် ရရှိနိုင်ရေးနှင့် အသုံးပြုနိုင်ရန် ရည်ရွယ်သော မူဝါဒ ပန်းတိုင်တစ်ခု ဖြစ်သည်။ အထူးသဖြင့် မသန်စွမ်းသူများ အပါအဝင် ကျေးလက်နှင့် ဝေးလံခေါင်သီသော အရပ်ဒေသများတွင် နေထိုင်သူများနှင့် နွမ်းပါးသော အိမ်ထောင်စုများတွင် နေထိုင်သူများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ လူတိုင်း အသုံးပြုခွင့်ရှိနိုင်ရေး တစ်ပြေးညီ ဝန်ဆောင်မှု မူဝါဒသည် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဖြစ်သည့် - အသံဆိုင်ရာ ဝန်ဆောင်မှုများ (voice services) နှင့် မြန်နှုန်းမြင့် အင်တာနက် (broadband Internet) - နှစ်ခု စလုံးအတွက် မရှိမဖြစ် အနည်းဆုံး ရှိရမည့် ဝန်ဆောင်မှုများကို သတ်မှတ်ပေးထားသည်။ ယင်းသတ်မှတ်ထားသော ဆက်သွယ်ရေး ဝန်ဆောင်မှုများသည် သင့်တင့်လျောက်ပတ်သော နှုန်းထားများရှိရမည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ အောက်ဖော်ပြပါ ဇယားသည် ဝန်ဆောင်မှု ရောက်ရှိမှု၊ အသုံးပြုခွင့်၊ သင့်လျော်သော နှုန်းထားနှင့် အသုံးပြုနိုင်စွမ်း ကဲ့သို့သော တစ်ပြေးညီ ဝန်ဆောင်မှု၏ သက်ရောက်မှုကို ဖော်ပြထားသည်။

အကြောင်းအရာ	အဓိပ္ပာယ်	သတ်မှတ်ချက်
ဝန်ဆောင်မှု ရောက်ရှိမှု	အရပ်ဒေသတစ်ခုတွင် ဝန်ဆောင်မှု ရောက်ရှိနေရန်။	လူအများ နေထိုင်ရာ အရပ်ဒေသများသို့ ဝန်ဆောင်မှု ဖြန့်ကျက် နိုင်စွမ်း <ul style="list-style-type: none"> ဒေသ/ဧရိယာ လူနေမှု ထူထပ်မှု ပမာဏ (ဥပမာ၊ မြို့၊ ကျေးရွာ၊ မတူညီသော လူဦးရေဖြင့် အခြေချမှုများ)
အသုံးပြုခွင့်	နေထိုင်သူများ အနေဖြင့် ဝန်ဆောင်မှုအား အသုံးပြုခွင့် ရရှိရန်။	<ul style="list-style-type: none"> ကျား၊ မ လူမျိုး၊ မျိုးနွယ် ယ ဝါ ဘာသာ သန်စွမ်း/မသန်စွမ်း

<p>သင့်လျော်သော နှုန်းထား:</p>	<p>နေထိုင်သူများ တက်နိုင်သော သင့်တင့်သည့် နှုန်းထား ရှိရန်။</p>	<ul style="list-style-type: none"> • အသုံးပြုသော ကိရိယာ (ဥပမာ. လက်ကိုင်ဖုန်း) • ခေါ်ဆိုမှုနှင့် ဝန်ဆောင်မှုများအတွက် နှုန်းထား • တစ်ပေါင်းစည်း ဝန်ဆောင်မှု များသည် သတ်မှတ်ထားသော ကန့်သတ်မှု အောက်တွင်သာ ရှိရမည်။ (ဥပမာ., မိသားစု ဝင်ငွေ၏ ၃%)
<p>အသုံးပြုနိုင်စွမ်း:</p>	<p>နေထိုင်သူများ အနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အသုံးပြုနိုင်သော အခြေခံ ရှိစေရန်။</p>	<p>မြန်နှုန်းမြင့် အင်တာနက် အပေါ်ဗဟိုပြုမှု တိုးတက်လာ၍ အသုံးပြုသူများ၏ ဝန်ဆောင်မှု အသုံးချနိုင်စွမ်းသည်လည်း အရေးပါလာသည်။</p> <ul style="list-style-type: none"> • ဝန်ဆောင်မှုများနှင့် ယင်းတို့၏ အကျိုးပြုမှုကို သိနားလည်မှု • ကုန်ပြုတ်နှင့် ကိရိယာများ အသုံးပြုနိုင်မှု • အင်တာနက်သို့ ဝင်ရောက်နိုင်စွမ်းနှင့် သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ဆောင်မှုများ အသုံးပြုနိုင်မှု

အဘယ်ကြောင့် တပြေးညီ ဝန်ဆောင်မှု မူဝါဒကို လိုအပ်သနည်း။

အတိတ်ကာလတွင် အစိုးရပိုင် ဆက်သွယ်ရေး အော်ပရေတာမှ တစ်ဦးတည်း ခြယ်လှယ်ခဲ့ပြီး အစိုးရ အနေဖြင့် အော်ပရေတာအား စီးပွားရေးအရ အကျိုး မဖြစ်ထွန်းနိုင်သော တိုင်းပြည်၏ အရပ်ဒေသများကို ဝန်ဆောင်မှု ပေးရန် ခိုင်းစေနိုင်သည်။ ဈေးကွက်များ ပွင့်လင်းလာပြီး အခြားသော ပြိုင်ဖက် အော်ပရေတာများအား ဈေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ပေးလိုက်သောအခါ ယင်းသို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်တော့ပေ။ စီးပွားဖြစ် အော်ပရေတာများ အနေဖြင့် နိုင်ငံ နေရာအနှံ့အပြားတွင် ရေရှည် ဝန်ဆောင်မှု ပေးရန်နှင့် အပြိုင်အဆိုင် ကွန်ယက် ချဲ့ထွင်ရန် စိတ်ပါဝင်စားသော်လည်း ၎င်းတို့ အနေဖြင့် ဝန်ဆောင်မှု မပေးနိုင်သော သို့မဟုတ် ဝန်ဆောင်မှု ရောက်ရှိရန် အချိန်ကြာမြင့်နိုင်သော အရပ်ဒေသများလည်း ရှိမည် ဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် ယင်းဧရိယာများနှင့် လူနေမှု အဖွဲ့အစည်းများအား ဝန်ဆောင်မှု ပေးနိုင်မည့် တပြေးညီ ဝန်ဆောင်မှု မူဝါဒ သို့မဟုတ် နည်းဗျူဟာတစ်ခု ဖော်ဆောင်ရန်လိုအပ်လာသည်။ တပြေးညီ ဝန်ဆောင်မှု ရရှိခြင်းသည် စီးပွားရေးနှင့် လူမှုရေး ကူးလူးဆက်သွယ်မှု၊ ပေါင်းစည်းမှုနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးရေးတို့အတွက် အထူး အကျိုးပြုစေသည်။

ဥပဒေသစ် အတွင်းမှ တပြေးညီ ဝန်ဆောင်မှု

၂၀၁၃ ဆက်သွယ်ရေး ဥပဒေသစ်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအား တပြေးညီ ဝန်ဆောင်မှု ရံပုံငွေ မတည်ခွင့် ရှိပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအား တိုင်းပြည်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ရောက်ရှိမှုအားနည်းသော အရပ်ဒေသများတွင် အခြေခံ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး အစီအစဉ်များနှင့် စီမံကိန်းများ ဖော်ဆောင်ရန် နှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို တိုးချဲ့ရန် ညွှန်ကြားခွင့်တို့ကို ပေးအပ်ထားသည်။

တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာ၏ အဓိက ရည်ရွယ်ချက်မှာ ကျေးလက်နှင့် ဝေးလံခေါင်သီသော နေရာဒေသများတွင် နေထိုင်သောသူများ အပါအဝင် မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံး ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုခွင့်

ရရှိစေရန် ဖြစ်သည်။ ကနဦး ဆောင်ရွက်ချက်ဖြင့် အဓိက ပစ်မှတ်ထားလိုသည်မှာ ရပ်ရွာဒေသများ၊ နေရာဒေသများ သို့မဟုတ် သတ်မှတ် ဝန်ဆောင်မှုများကို တစ်ကြိမ်တည်း ထိထိရောက်ရောက် တည်မပေးပြီးသည်နှင့် စီးပွားဖြစ် ဝန်ဆောင်မှုပေးသူများ အနေဖြင့် ရေရှည်တွင် အခကြေးငွေယူပြီး ဝန်ဆောင်မှုများ ဆက်လက်ပေးသွားနိုင်ရန် အထောက်အကူပေးနိုင်ရန် ဖြစ်သည်။

တပြေးညီ ဝန်ဆောင်မှု မူဝါဒများနှင့် တပြေးညီ ဝန်ဆောင်မှု ရံပုံငွေတို့သည် နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေသော အလေ့အထများ ဖြစ်ပြီး ကမ္ဘာ့အဝန်းတွင် တပြေးညီ ဝန်ဆောင်မှု ရံပုံငွေဆိုင်ရာ အဖွဲ့အစည်း ၉၀ကျော် ရှိသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် ယင်းအတွေ့အကြုံများပေါ်တွင် အခြေခံပြီး ပြည်တွင်း အခြေအနေနှင့် လိုအပ်ချက်များ နှင့်အညီ လိုအပ်သော တပြေးညီ ဝန်ဆောင်မှု မူဝါဒကို ချမှတ်နိုင်မည် ဖြစ်သည်။

မည်ကဲ့သို့ ငွေကြေးထောက်ပံ့ထားသနည်း

လက်ရှိတွင် ပင်မ အော်ပရေတာများသည် ယင်းတို့၏ တစ်နှစ်စာ ဝင်ငွေမှ သေးငယ်သော ရာခိုင်နှုန်းကို တပြေးညီ ဝန်ဆောင်မှု ရံပုံငွေသို့ နှစ်စဉ် ထည့်ဝင်ရန် ကတိဂဝတ် ပြုထားပြီး ဖြစ်သည်။ သက်ဆိုင်သည့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတိုင်းသည် တစ်ပြေညီ ဝန်ဆောင်မှုအတွက် ကတိဂဝတ်ကိုထားရှိရာတွင် တန်းတူ အချိုးညီမျှသော ထည့်ဝင်မှု ရှိနေစေရန် အရေးပါသည်။ အခြားနိုင်ငံများတွင် အစိုးရမှလည်း တပြေးညီ ဝန်ဆောင်မှု ရံပုံငွေအတွက် ငွေကြေးထည့်ဝင်မှုများ ပြုလုပ်သည်သာမက နိုင်ငံတကာ သို့မဟုတ် နှစ်နိုင်ငံကြား ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ သို့မဟုတ် အလှူရှင်များထံမှလည်း တပြေးညီ ဝန်ဆောင်မှုအတွက် ရံပုံငွေများ ထည့်ဝင်ခွင့်ပြုထားသည်။ ထို့ထက်ပို၍ အချို့သော တပြေးညီဝန်ဆောင်မှုရံပုံငွေများသည် ဆက်သွယ်ရေးလိုင်းများ လေလံတင် ရောင်းချခြင်းမှ ရရှိသော ငွေကြေး တစ်စိတ်တစ်ဒေသကို ရံပုံငွေအဖြစ် လက်ခံကြသည်။

မည်သည့် အစီအစဉ်များနှင့် စီမံကိန်းများသည် တပြေးညီ ဝန်ဆောင်မှု ရံပုံငွေဖြင့် ထောက်ပံ့မှု ရရှိသနည်း။

အခြေခံအားဖြင့် ရံပုံငွေအများစုကို ဆက်သွယ်ရေးဝန်ဆောင်မှုကွာဟချက်များကို ကျဉ်းမြောင်းစေရန် လုပ်ဆောင်ချက်များတွင် အသုံးပြုသည်။ ဆိုလိုသည်မှာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုံးဝမရှိသော သို့မဟုတ် မလုံလောက်သော ဒေသများတွင် ဆက်သွယ်ရေး ကွန်ရက်အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် အများဆုံး အသုံးပြုသည်။ အင်တာနက် အသုံးပြုမှု ကျယ်ပြန့် လာသည်နှင့်အမျှ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်ရန်နှင့် အကျိုးဖြစ်ထွန်းစေရန် လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးရန်လည်း အရေးပါသည်။ များစွာသော တပြေးညီဝန်ဆောင်မှုရံပုံငွေများကို ကျောင်းတွင်း အင်တာနက် ချိတ်ဆက်ရေး အစီအစဉ်များနှင့် အခြားသော လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ရေး အစီအစဉ်များအတွက် အသုံးပြုရသည်။ တစ်ခါတစ်ရံတွင် ဆေးရုံကဲ့သို့သော ကျေးလက်ရှိ အဖွဲ့အစည်းများအတွက် အင်တာနက် ချိတ်ဆက်ရာတွင် အသုံးပြုသည်။ ရံပုံငွေအချိုးအစား အနည်းငယ်ကို မသန်စွမ်းသူများ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်စေရန် ကူညီရန်အတွက်လည်းကောင်း ကျေးလက်နေပြည်သူများအတွက် အသုံးဝင် နိုင်မည့် အချက်အလက် ဖွံ့ဖြိုးရေးအတွက်လည်းကောင်း အသုံးပြုကြသည်။

အောက်ဖော်ပြပါ အစီအစဉ်များနှင့် စပ်လျဉ်းပြီး အရေးကြီးသော အချက်များလည်း ရှိသေးသည်။

- ကျောင်း သို့မဟုတ် အဖွဲ့အစည်းများ အနေဖြင့် မြန်နှုန်းမြင့် အင်တာနက် တပ်ဆင်အသုံးပြုရန် အဆင်သင့် ဖြစ်နေသော အခြေအနေသို့ ရောက်ရှိနေစေရန် လိုအပ်သည်။ (ဥပမာ. လျှပ်စစ်မီး၊ အသုံးပြုနိုင်စွမ်း၊ ကွန်ပျူတာများ၊ ဆရာများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သင်ရိုးညွှန်တမ်းများ၊ စသည်) တပြေးညီဝန်ဆောင်မှုရံပုံငွေ အနေဖြင့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများသည်လည်း အရေးပါသော နေရာများမှ ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်သည်။
- အစီအစဉ်များ/စီမံကိန်းများအား ရည်ရှည်တည်မြဲစေရန် စီစဉ်စဉ်းစားထားရန် လိုအပ်သည်။

- တပြေးညီ ဝန်ဆောင်မှု ရံပုံငွေသည် လွန်စွာ သတ်သတ်မှတ်မှတ်ရှိသည့် ဦးတည်ချက်တစ်ရပ်ထားရှိရန် လိုအပ်ပြီး လုပ်ငန်းစီမံကိန်းတိုင်းသည် အဆိုဦးတည်ချက်နှင့် ညီညွတ်မှန်ကန်စေရန် သေချာစွာ စိစစ်လုပ်ဆောင်ရန် လိုအပ်သည်။


မည်သို့ လုပ်ဆောင်ပြီး မည်သူမှ စီမံကိန်းများကို အကောင်အထည်ဖော်ပေးသနည်း။

တပြေးညီ ဝန်ဆောင်မှုရံပုံငွေ၏ အကောင်းဆုံး ကျင့်စဉ်သည် ရံပုံငွေများကို ပွင့်လင်းမြင်သာမှုရှိရှိ မျှမျှတတ ခွဲဝေပေးခြင်း ဖြစ်သည်။ ထို့အပြင် ရံပုံငွေများ၏ တန်ဖိုးကို အကျိုးများနိုင်မှု များအောင် ဆောင်ရွက်ရန် တာဝန်လည်း ရှိသည်။ ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် အကောင်းဆုံး နည်းလမ်းမှာ အပြိုင်အဆိုင် တင်ဒါခေါ်ယူခြင်းနှင့် ရန်ပုံငွေကို အကျိုးများစေမည့် ထောက်ပံ့ရေးနည်းလမ်း ထားရှိရေးတို့ ဖြစ်သည်။ အပြိုင်အဆိုင် တင်ဒါ ခေါ်ယူခြင်းဖြင့် သတ်မှတ်ထားသော စီမံကိန်းတစ်ခုအတွက် အကောင်းဆုံးသော အဆိုပြုချက်ကို တင်ပြနိုင်မည့် အသင့်လျော်ဆုံး အော်ပရေတာများကို ခေါ်ယူ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ သို့သော် ဝန်ဆောင်မှု မရရှိသေးသော နေရာများသည် မတူညီသော နေရာဒေသများတွင် တည်ရှိသည်ဖြစ်ရာ တစ်ခုထက်ပိုသော အော်ပရေတာများအား တပြေးညီ ဝန်ဆောင်မှု ရံပုံငွေဖြင့် စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် ဆက်သွယ်ရေး ဝန်ဆောင်မှု မရရှိသေးသော ဒေသများကို ကွန်ယက် လွှမ်းခြုံနိုင်ရန်အတွက် လိုအပ်သော ကုန်ကျစရိတ် ၁၀၀%လုံးကို တပြေးညီ ဝန်ဆောင်မှု ရံပုံငွေမှ ထုတ်ပေးသွားမည်မဟုတ်ပဲ အော်ပရေတာ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပုံမှန်နှုန်းထားဖြင့် ဝင်ငွေ ရရှိနိုင်လောက်သော ပမာဏကိုသာ ရင်းနှီးကျခံထုတ်ပေးသွားမည် ဖြစ်သည်။ အော်ပရေတာ အနေဖြင့် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၅၀% သို့မဟုတ် ၇၀% ခန့်သာ ရရှိမည်ဖြစ်ပြီး လိုငွေကို ကိုယ်ပိုင်ရင်းနှီးငွေဖြင့် ဆိုက်ထုတ်ရမည် ဖြစ်သည်။ အော်ပရေတာသည် ယင်းကွန်ယက်ကို ပိုင်ဆိုင်မည် ဖြစ်ပြီး ဝန်ဆောင်မှု ပေးရန် တာဝန်ယူရမည် ဖြစ်သည်။ ကျောင်းတွင် အင်တာနက်ချိတ်ဆက်ရေး စီမံကိန်းများ၊ အချက်အလက်ဆိုင်ရာ သို့မဟုတ် မသန်စွမ်းသူများအတွက် စီမံကိန်းများကိုလည်း အထက်ပါ ပုံစံအတိုင်း အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး အပြိုင်အဆိုင် တင်ဒါစနစ်ဖြင့် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်မည့် အသင့်လျော်ဆုံး အော်ပရေတာ သို့မဟုတ် အဖွဲ့အစည်းကို ရွေးချယ်သွားမည် ဖြစ်သည်။

တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာကို မည်သို့ အဆင့်ဆင့်ဖော်ဆောင်ပြီး ကနဦး စီမံကိန်းများကို မည်သို့ ပုံစံထုတ်၍ အကောင်အထည် ဖော်သနည်း။

တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာကို ဖော်ဆောင်ခြင်းအတွက် အကျယ်တဝင့် ဖော်ပြထားသော် ကိုးကားရန် အချက်အလက်များ ရှိသော်လည်း အဓိကကျသော အချက်အလက်များကို အောက်ပါ ကားချပ်တွင် ဖော်ပြထားသည်။

စီမံကိန်း အကျုံးဝင်သော ကာလ - ခန့်မှန်းခြေ ၃နှစ်



အဘယ်ကြောင့် အတိုင်ပင်ခံ ရှိနေရသနည်း။

တပြေးညီဝန်ဆောင်မှုဗျူဟာ အောင်မြင်စွာပေါ်ထွက်လာရန်နှင့် အကောင်အထည်ဖော်ရန် အောက်ဖော်ပြပါ အချက်များသည် အရေးပါသည်။

- အဓိကပါဝင်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အထောက်အပံ့ (ဥပမာ - သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းစု၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ)နှင့်
- တိုင်းပြည်၊ ကျေးလက်ဒေသများနှင့် ကျေးလက်နေပြည်သူများ၏ အခြားဒေသများနှင့် မတူပဲ ကွဲထွက်နေသော အနေအထားနှင့် အခြေအနေအမျိုးမျိုးကို လိုက်၍ ယင်းတို့နှင့် ကိုက်ညီအောင် ရေးဆွဲစီမံထားသည့် တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာ

သို့ဖြစ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့သည် တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာ ပေါ်ထွက်လာရေး၊ စီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တွက်ချက်ခြင်းစသည့် အရေးကြီးသော အဆင့်တိုင်းတွင် အထက်ဖော်ပြပါ ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကနဦး မေးခွန်းအချို့နှင့် အချက်အလက်များ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာ ပေါ်ထွန်းလာရေးအတွက် အချက်အလက် အချို့ ရယူနိုင်ရန် စိတ်အားထက်သန်နေပြီး အောက်တွင် ကနဦး မေးခွန်းအချို့ကို ဖော်ပြထားသည်။

- မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် တပြေးညီ ဝန်ဆောင်မှု ဖော်ဆောင်ရာတွင် မည်သို့သော ထူးခြားသည့် စိန်ခေါ်မှုများ ကြုံတွေ့နိုင်မည်နည်း။
- တပြေးညီ ဝန်ဆောင်မှု အောင်မြင်ရန် အတွက် အရေးကြီးသော အချက်များမှာ အဘယ်နည်း။
- ငြိမ်းချမ်းရေး မရရှိသေးသော အရပ်ဒေသများတွင် မည်သို့ မည်ပုံဖြင့် ဝန်ဆောင်မှု ပေးရန် ဖြစ်နိုင်မည်နည်း။
- ဝန်ဆောင်မှု ပေးမည့် ကျေးလက်ဒေသများတွင် တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာ ဖော်ဆောင်ခြင်း အတွက် အသုံးဝင်သော အတွေ့အကြုံနှင့် သင်ခန်းစာများရယူနိုင်သော ကျေးလက်ဒေသ ချိတ်ဆက်ရေး၊ အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အသုံးချနိုင်စွမ်း မြှင့်တင်ရေး စီမံကိန်းများနှင့် ယင်းတို့နှင့် ဆင်တူသော ရှေ့ပြေးဆောင်ရွက်မှုများ ရှိနှင့်နေပါသလား။
- တပြေးညီ ဝန်ဆောင်မှု ရံပုံငွေသည် ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ထိရောက်စွာ မောင်းနှင်နိုင်ရန် မည်သည်တို့ လိုအပ်သနည်း?

Intelecon ဘယ်သူလဲ။

Intelecon သုတေသနနှင့် အတိုင်ပင်ခံ ကုမ္ပဏီသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ယင်းတို့အား အထောက်အကူပေးရန် တင်ဒါအဆင့်ဆင့်ယှဉ်ပြိုင်စေပြီး ရွေးချယ်ခဲ့သော ကနေဒါအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည်။ ဤလုပ်ငန်းစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တပြေးညီ ဝန်ဆောင်မှု နည်းဗျူဟာအတွက် ဒီဇိုင်းရေးဆွဲရန်နှင့် ယင်းနည်းဗျူဟာကို လုံလောက်သော ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုများ မရနိုင်အောင် ဆွဲဆောင်မှုနည်းပါးသည့် အရပ်ဒေသများတွင် ကျေးလက်ဒေသ ဆက်သွယ်ရေး(အသံနှင့် အင်တာနက်) အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သရုပ်ဖော်ပြသရန်နှင့် အရှိန်မြှင့်တင်နိုင်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအား အထောက်အကူပေးနိုင်ရန် ဖြစ်သည်။ ယင်းစီမံကိန်းသည် ပြီးခဲ့သော စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၃နှစ်ခန့် အချိန်ကြာမြင့်မည် ဖြစ်သည်။ Intelecon တွင် ဤလုပ်ငန်းစဉ်အတွက် သက်ဆိုင်သော ကျွမ်းကျင်ပညာရှင် စဦးရှိကာ ကျေးလက်ဒေသ ဆက်သွယ်ရေးနှင့် တပြေးညီ ဝန်ဆောင်မှု တို့တွင် ၁၇နှစ်ကြာ လုပ်ကိုင်ခဲ့သူများ ဖြစ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ကျော်အတွက် တပြေးညီဝန်ဆောင်မှု ဖွံ့ဖြိုးရေးနှင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ခြင်းနှင့် တွက်ချက်ခြင်းများတွင် အထောက်အကူပြုခဲ့ကြသည်။

ဆက်သွယ်ရန် -

Sonja Oestmann
soestmann@inteleconresearch.com

Andrew Dymond
adymond@inteleconresearch.com